

မြိတ်လွတ် န၊ <myeit lut> ①盘一圈的发髻，盘圈髻(见 တပတ်လျှို 图) ②一种古发式(参见 မြိတ်စုံ 图)

မြန် I န၊ <myan> 快，迅速，敏捷，灵敏： အသံထက် ~ သောလေယာဉ် 超音速飞机 / ကျနေလက်ပတ်နာရီတနေ့ကို ငါး မိနစ် < နေ့တယ်။ 我的手表一天快五分钟。 / စိတ် ~ သည့်လူ 性情急躁的人 / လက် ~ ခြေ ~ ရှိသည်။ 动辄 打人。 II န၊ <myan> မြန်မာ 的略称

မြန်ဆန် က၊ <myan zan> 快，迅速： အလုပ်လုပ်ရာတွင်အလွန် ~ ၏။ 工作很麻利。

မြန်ထက် က၊ <myan htet> = မြန်ဆန်

မြန်နှုန်း န၊ <myan hnong> 速度

မြန်မာ န၊ <myan ma> 缅甸： ~ စာ 缅甸文 / ~ နိုင်ငံ 缅甸国

မြန်မာငှက်စိမ်း န၊ <myan ma hnget sein> [动] 缅甸金额鹌 chloropsis cochinchinensis (chloropsis, Burmese)

မြန်မာမြန် န၊ <myan ma byan> 译成缅文的书籍(尤指从 巴利文译成缅文的书籍)

မြန်မာမှု န၊ <myan ma hmu> 缅甸民族文化；缅甸 风俗 习惯

မြန်မြန်သောသော က၊ <myan myan thaw' dhaw> 快速 地，雷厉风行地： သူကားစစ်သားပီပီ ~ စား ~ သွားတတ် သောအကျင့်ရှိသည်။ 他不愧是个军人，干什么动作都很利 索。

မြန်မြန် န၊ <myan shein> 速度： ~ ထိုင်ကိရိယာ 测速仪

မြန်လူ န၊ <myan lu> (古) 陌生人

မြန်သန် န၊ <myan than> 敏捷，灵敏，快，迅速： ~ သော သူ 行动敏捷的人

မြန် I က၊ <myan> ①赴，往 ②订婚 II ဝ၊ <myan> (合) 表示动作已完成的意思，如：ကြွ ~ |ဝ ~ |ဆင် ~ |ဖြန့် ~ | ဝေး ~ | သိမ်း ~ | သွေ ~ 等

မြန်ကြွ က၊ <myan: kywa> 赴，前往： သုရားဒေသစာရီ ~ သည်။ 佛陀云游四方。 / နေမင်းလည်းအနောက်ကျွန်းသို့ ~ ခဲ့ပြီ။ 太阳已经西沉。 / မရဏာနန်းသို့ ~ လေပြီ။ 到阎王殿去 了(见阎王)。

မြန်လူ န၊ <myan: lu> = မြန်လူ

မြိန် က၊ <myein/mein> 津津有味，味美可口，对口味： ~ ရာမင်းကောင်းခင်ရာဆွေမျိုး။ (成) 味美即佳肴，相好即亲 人。

မြိန်ချို က၊ <myein khyo> 香甜可口

မြိန်စက် က၊ <myein set> (罕) 吃得香

မြိန်ဆေး န၊ <myein zei> 开胃药

မြိန်ဆီနှင့် က၊ <myein hsein> 香酥可口

မြိန်ဆိမ် က၊ <myein hsein> 津津有味

မြိန်မြိတ် က၊ <myein myat> (罕) 津津有味，可口： ~ သော

စားဖွယ် 可口的食物

မြိန်မြိန် က၊ <mein mein> 津津有味： ~ လေးစားလိုက်သည်။ 津津有味地吃了一顿。 / အနုညာပန်းဖူးပန်းငုံကလေးများကို ~ ကြီးရှုကြပါအံ့။ 让我们好好欣赏欣赏文艺的花朵吧！

မြိန်မြိန်အိအိ က၊ <mein mein i i> 可口，舒服，舒畅： အသံကို ဆီစိမ်လိုက်သကဲ့သို့ ~ ကြီးမြတ်သွား၏။ 使人感到心情极为舒 畅。

မြိန်ချည်ချက်ချည် က၊ <myein yei shet yei / mein yei shet yei> 津津有味地： ~ စားနေသည်။ 津津有味地吃着。 / ~ ပြောနေသည်။ 说得津津有味。

မြိန်ရှက် က၊ <myein shet / mein shet> = မြိန်

မြိန်သက် က၊ <myein thet / mein thet> = မြိန်

မြုပ် က၊ <myout> ①沉没(水中)；埋入(土中)： သင်္ဘောကြီး သည်ပင်လယ်ထဲ ~ သွား၏။ 轮船沉到海里去了。 ②埋头 干，置身于……之中： တနေ့တနေ့မေ့မေ့မှားမှားအတိုင်းသာ ~ နေရပါ၏။ 母亲成天都忙于家务事。 ③不知不觉地消失， 消声匿迹： လူတောထဲကို ~ သွားတယ်။ 消失在人群中。 / ဦးဘဟာ ~ နေတာကြာပြီ။ 吴巴消声匿迹已很久了。

မြုပ်ကွယ် က၊ <myout kwe> 沉没，隐没： နေလုံးကြီး ~ သွား ခဲ့ပြီ။ 太阳落山了。

မြုပ်ချက်သားကောင်း က၊ <myout khyet tha: kaun> 久 未露面： ခင်ဗျားကိုမတွေ့ရတာကြာပြီ။ ~ လှချေလား။ 好久未 见，你上哪儿去了。

မြုပ်ချည်ပေါ်ချည် က၊ <myout khyi paw khyi> 忽隐忽现， 时隐时现

မြုပ်တိမ် က၊ <myout tein> 沉没，埋没，淹没： ~ နေသော ရှေးဟောင်းသီချင်း 失传了的古曲

မြုပ်နစ် က၊ <myout nit> 沉没，沉溺： လှေကလေး ~ သွား၏။ 小船沉没了。

မှု န၊ <mwa> ①粉碎，松软： (糕点) 酥脆： အသား ~ သည်။ 肉烂熟了。 / ခြေ ~ လျှင်တွင်းတူးရလွယ်သည်။ 土质松 挖坑就容易。 ②乱，凌乱，四处皆是： အခန်းထဲမှာပစ္စည်းတွေ ~ နေတာပဲ။ 屋子里东西凌乱不堪。 / ပွဲခင်းထဲမှာလူတွေ ~ နေတာပဲ။ 剧场中人很多。

မှုစာကြ က၊ <mwa' za kye> 散乱，杂乱，狼籍： စားပွဲပေါ်မှာ စာအုပ်တွေ ~ နေတာပဲ။ 桌上书籍散乱不堪。

မှုဆန်ကြ က၊ <mwa' zan kye> = မှုစာကျ

မှုမှု က၊ <mwa' mwa> ①粉碎，成粉末状： ~ ကြေသည်။ 碎成粉末。 ②散乱： ~ ကြပြန်နဲ့လျက်ရှိသည်။ 散落各处。 ③松松脆脆： မုန့်ကြိုးလိမ်ကို ~ ကြော်ပါ။ 把麻花炸脆一 些。 ④(虫类)蠕动： ပိုးကောင်တွေ ~ နှင့်သွားလာနေကြ သည်။ 虫子在地上蠕动着。 ⑤一般，平常： ထိုသူကို ~ မထင်မှတ်သင့်ပေ။ 不可对那人等闲视之。 ⑥轻轻地(拿)： စာအုပ်မှာဆွေးနေပြီဖြစ်၍ ~ ကိုင်ပါ။ 书都糟朽了，请轻点儿